
What Vusi's sister said မှ မှတ် စူသီ ဟိုရော





ကာ Asilgna \ mmm နှိမ ထားက ော




Global Storybooks

globalstorybooks.net

မှ မှတ် ဇူသီ လူရော / What Vusi's

sister said

 Bee Htaw Monzel (mnw)
Bee Htaw Monzel (mnw) Aina Orange



Attribution 3.0 International License. This work is licensed under a Creative Commons

https://creativecommons.org/licenses/by/3.0





ပ္ဍဲမွဲတ္ငဲ့ အခိင်နူဂယးပြာ်ဟ်ဂ် မိနော် ဝူသဳ ကော်ညး တေအ် "ဝူသဳ၊ ခွာဲစာင်ဏအ် ကေတ်ဏာ ကို မိမဗ်ှည်ေ။ ညးတအ် ဂွံကုဓာန် ကွာင် သွက် မှင့ီထပ်တဲ မျှေအော်ဗှဲ။ေ

. . .

Early one morning Vusi's granny called him, "Vusi, please take this egg to your parents. They want to make a large cake for your sister's wedding."



ပ္နဲဂ်ကိုပ်င် မအာဒ္ခ်င် ဇရေင်သူငိုမိမည်းတေအ်ဂှ် ညးတေ အ် စုက်ဒး ကောန်ငှာတူပြာ်စါ စ်ဲ့ဒ်င်သတ်ဆူ။ ကောန်ငှာ်မွဲ ဂို ဧကတ် ခွာ်စာင် နူကို တဲဂူသီတို ကွယ် သတ်ဆူ။ ခွာ်စာ ဂို ထောင်းဆာရူ။

. . .

On his way to his parents, Vusi met two boys picking fruit. One boy grabbed the egg from Vusi and shot it at a tree. The egg broke.



မှုင်္ဂဝူသို့ ချပ်မွဲလစုတ်တဲ့ ဥေဟ်ဟို။ "ရှသီ ဒေအ်အဲ၊ အဲ ဟိုပကာကို ပရင်တဲ့။ ကွာင်ဂုံလေဝ် အဲမိပ်ရ။ လွှယ် ဟိုသီညးဖအိုတ် ကော်ဒဲ့င်ဆွဲဏအ်ဂုံ အဲမိပ်ရ။ လွှယ် မှစေးပလောအ် ကျဝေ်ဝ်တို ဝေင်သဘင် သွက်တဲ့ငုံဏ မှစေးပလောအ် ကျဝေ်ဝ်တို ဝေင်သဘင် သွက်တဲ့ငုံဏ မှာ

. . .

Vusi's sister thought for a while, then she said, "Yusi my brother, I don't really care about gifts. I don't even care about the cake! We are all here together, I am happy. Now put on your smart clothes and let's celebrate this day!" And so clothes and let's celebrate this day!" And so



"မှ ဗိုပေ ဗိုလိုရော?" လရိုအ် ဝူသဳ။ "ခွာဲစာင်ဂ်ှ သွက်ဂွံ ကုဓာန်ကွာင်ဏောဝ်၊ ကွာင်ဂ်ှ သွက် မှင့်ထပ်တဲ မျှခဲအဲ။ ယဝ်ရ ကွာင်မှင့်ထပ်တဲ ဟွံမဲတိုေမှ မျှောဲ ဟိုကိုအဲရော?"

. . .

"What have you done?" cried Vusi. "That egg was for a cake. The cake was for my sister's wedding. What will my sister say if there is no wedding cake?"



"မှအဲ ဂွံပဗိုလိုရော?" လရိုအ် ဝူသီ။ "၇ဴမျှောအ် မဒြပ်အာ ထောအ်ဂှ် ဒိုပရင်တဲ၊ မဒို ငှဟ်လောဲ သွက်ဆံက် ညးသြို င်သ္၄ိတအ် မကိုလဝ်အဲ ဟိုတ်နူ ညးတအ် ပကဝ်စ လေ အ် အဲမဂ္ဂံလဝ် နူကို ညးစှ်သတ်ဆု၊ ညးစှ်သတ်ဆုတအ်ဂှ် ကိုလဝ်အဲ လေအ်ဂ်ှ ဟိုတ်နူ ထကးစ ခှာဲစာင် သွက်ဂွံ ကုဓာန်ကွာင်။ ကွာင်ဂ်ှ သွက်မ္ငံစုထပ်တဲ။ လုဟ် ခှာဲစာ င်လေဝ် ဟွံမဲ၊ ကွာင်လေဝ် ဟွံမဲ၊ တုံပုန် ပရင်တဲလေဝ် ဟွံ မဲ။"

. .

"What shall I do?" cried Vusi. "The cow that ran away was a gift, in return for the thatch the builders gave me. The builders gave me the thatch because they broke the stick from the fruit pickers. The fruit pickers gave me the stick because they broke the egg for the cake. The cake was for the wedding. Now there is no egg, no cake, and no gift."

guests were already eating. arrived very late for his sister's wedding. The time. And Vusi got lost on his journey. He But the cow ran back to the farmer at supper

ည်ဟ်ရ။ တို့ပန် ညးတေအ တိုင်အာဂိုင်။ ညးတေအစိုပ် သဘင်မှင့်ထပ်တဲ့ မွှတ်သူတေအ အခိုင်လှန်အာကွ မှာလှိုရိုး ကွဲတအဲ့ စသင့်ခွင်အိုတ်ရ။ ဆပး ပုဍဲအခိုင်မစပုင်ဂုံ ဂုံမွှုဇာ့အုံဂုံ ဒုမြှပ်စ နေရင်ညွှာ

Journey. your sister," said one. Vusi continued on his help with the cake, but here is a walking stick for The boys were sorry for teasing Vusi. "We can't

က်စါဂို စိုတ်ဟွံခိုဟ်။ "သွက်ကွာင်ဂို ပိုယ်ရီကိုယ့်မာန်၊ ဆ ဂး ဣဏအဂ် လေအဲဒစုန်မွဲတွင် သွက်မှုဆဲမှ်။ေ" ဟို ညွတ်တုပြာမွဲဂွဲ။ စိုသို့ ဆက်အာရ။ ကွ်ထုံနိုဓဧမက်တဲ့တောန်အာ တထိပြီဘွဲ့ထုံ ဘိုလူသံြ





ပ္၌ကို ဘာ်တရဴ ညးတေအ် ဂွံဆိုကေတ် မိုဟ်တပြာ်စါ သို င်ဒံ့င်သုငှိ။ "လေအ်တမှင့်င်ဂှ် ကိုပိုယ် ဟွံဂွံဟာ?" မိုဟ်မွဲဂှ် သွာန်။ ဆဂး လေအ်ဂှ် ဟွံကင်ြကွဟော်တဲတဲ့ ကဝ်အာ။

. . .

Along the way he met two men building a house. "Can we use that strong stick?" asked one. But the stick was not strong enough for building, and it broke.



၇ဴမျှေ၏ ဂ်ု စိုတ်ဟွံမိပ် ဟိုတ်နူ ဍေဟ်ခပပ်ကို စုစ။ သွာ ဗ္၄ဂ်ု တုပ်စိုတ် ၇ဴမျှေ၏ ဂ်ု ဒးအာကရောမ် ဝူသီ၊ သွက်ဂွံ ကို ပရင်တဲ ကုမ္မ၏ညးတေအ်ရ။ တုဲ ဝူသီ ဆက်အာတ ရဴပှန်ရ။

. .

The cow was sorry she was greedy. The farmer agreed that the cow could go with Vusi as a gift for his sister. And so Vusi carried on.



ဟိုကို အဲရော?" သို့မ်း ကွာင်လေဝ် ဟိုမ်း ပရင်တဲလေဝ် လို့မ်း၊ ဗိုလို မွှတ် လွှမ်း ကွာင်လေဝ် ဟိုမ်း ပရင်တဲလေဝ် ဟိုမ်း၊ ဗိုလို မွှတ် သို့မ်း ကွာင်လေဝ် ဟိုမ်း ပရင်တဲလေဝ် ယိုမ်း၊ ဗိုလို မွှတ် သို့မ်း ကွာင်လေဝ် ဟိုမ်း ပရင်တဲလေဝ် ယိုမ်း၊ ဗိုလို မွှတ် သို့မ်း ကွာင်လေဝ် ဟိုမ်း ပရင်တဲလေဝ် ယိုမ်း၊ ဗိုလို မွှတ် သို့မ်း ကွေလော် သို့မ်း၊ ပရိုလ် ခွဲသောင်လေဝ် သို့မ်း အရောင်း

. . .

"What have you done?" cried Vusi. "That stick was a gift for my sister. The fruit pickers gave me the stick because they broke the egg for the cake. The cake was for my sister's wedding. Now there is no egg, no cake, and no gift. What will my sister say?"



င်လေဝ် ဟွံမဲ၊ ပရင်တဲလေဝ် ဟွံမဲ။ မုမ္မတ် ဟိုကိုအဲရော?" တွင့်မှင့်ထပ်တဲ့ မှုတော် လှုပ် ခွာစာင်လေဝ် ယွံမဲ၊ ကွာ တင် သွက်ဂွဲ ကုစာန်ကွာင် အရင်မှုသေခဲ့။ ကွာင်ဂှဲ သွက် တခုစ လေအ အဲမဂ္ဂံလဝ် နုကို မိုက်ခဲ့သတ်ဆု။ မိုက်ခဲ့သ ကဝ်စ လေအ အဲမဂ္ဂံလဝ် နုကို မိုက်ခဲ့သတ်ဆု။ မိုက်ခဲ့သ ကို မိုပေ ဗိုလ်ခို ညီလ် သွက်မှု ညီးပ အို မိုမေ ဗိုလ်ခို သို့မှာ ပော်လို ညီကို အို မိုမေ ဟိုမ် လိုမ် မိုက်ခဲ့သည် သို့ကိုမော် "မိုမ် မိုပေ မိုက်ခဲ့ လိုမ်း လိုမ်း မော်လိုမ်း သို့ကိုမော်

. . .

"What have you done?" cried Vusi. "That thatch was a gift for my sister. The builders gave me the thatch because they broke the stick from the fruit pickers. The fruit pickers gave me the stick because they broke the egg for my sister's cake. The cake was for my sister's wedding. Now there is no egg, no cake, and no gift. What will my sister say?"



ညးသိုငြ်သ္ဝိုတအ် စိုတ်ဟွံမိပ် ဟိုတ်နူ ပကဝ်စ လေအ်ဂ်ှ။ သွက်ကွာင်ဂ်ှ ပိုယ်ရီကို ဟွံမာန်၊ ဆဂး ကေတ်ဏာ ဆံ က်ဏအ် မွဲစန် သွက်မျှခေဲဗို၊ေ" ဟို ညးသိုင်ြသ္ဝိုမွဲဂ်ှ။ တဲု ဝူ သီ ဆက်အာၦန်ရ။

. . .

The builders were sorry for breaking the stick. "We can't help with the cake, but here is some thatch for your sister," said one. And so Vusi continued on his journey.



ပ္၌ကို ဂုံင်ဂ်ု ဝူသဳ စုက်ကို သွာဗ္ဒငွမွဲ ကို ဂုံမွှေဓာအ်မွဲ။ "ဟေ ဟ်၊ ဆံက်ခိုဟ်ကွဟေ်၊ ကိုအဲစညိ? ဂုံဂ်ု အာတ်။ ဆဂး ဆံ က်ဂ်ု ရှ်ခိုဟ်ကွဟေ်ဟ်တဲု ဂုံဂ်ု စထောအ် သိုမွဲစန်ရ။

. . .

Along the way, Vusi met a farmer and a cow. "What delicious thatch, can I have a nibble?" asked the cow. But the thatch was so tasty that the cow ate it all!